



စတင်
လိမ္မော် 2024

ဖိသံတုာ်န့ၢ်ထံကမ့ၢ်တဖၣ်လၢ Washington WIC Nutrition Program ဟ့ၣ်လီၤ

ဖိသံတုာ်န့ၢ်ထံကမ့ၢ်တဖၣ်လၢဘၣ်တၢ်ဟ့ၣ်လီၤအီၤန့ၢ်ကအိၣ်လၢ အကမ့ၢ်, အကျဲထံပံ, လၢတၢ်အိၣ်သးတနီၤအပူၤန့ၢ်, ဒုးအိၣ်သ့တဘျီယိန့ၢ်လီၤ. န WIC Medical Documentation Form (ကသံၣ်ကသီတၢ်ကွဲးနီၢ်ကွဲးဒါလိၣ်ကွဲးဒါ) န့ၢ်အလီၢ်အိၣ်လၢတၢ်ကတြိၣ်ပံၤဘၣ်အီၤဖဲ WIC ကသံၣ်ဒါး ဒ်တၢ်ဟ့ၣ်လီၤအီၤလၢလၢအသိး လၢတၢ်ကဒီးန့ၢ်ဘၣ်တၢ်န့ၢ်ထံလီၤတၢ်အဂီၢ်န့ၢ်လီၤ. လၢတၢ်ဂ့ၢ်တၢ်ကျိၤအါထီၣ်အဂီၢ်, လဲၤန့ၢ်ကွၢ်-
doh.wa.gov/you-and-your-family/wic/wic-foods/infant-formula တက့ၢ်.

ဖိသံတုာ်န့ၢ်ထံကမ့ၢ်လၢတၢ်ဟံပနီၣ်ဘၣ်အပတီၢ်-

x ဖိသံတုာ်န့ၢ်ထံကမ့ၢ်တဖၣ်လၢန့ၢ်တလိၣ်ဘၣ် WIC Medical Documentation Form **✓** ဖိသံတုာ်န့ၢ်ထံကမ့ၢ်တဖၣ်လၢန့ၢ်တလိၣ်ဘၣ် WIC Medical Documentation Form န့ၢ်လီၤ.



12.4 OZ
ကမ့ၢ်



12.5 OZ
ကမ့ၢ်



12.4 OZ
ကမ့ၢ်



12.6 OZ
ကမ့ၢ်

ဖိသံတုာ်န့ၢ်ထံကမ့ၢ်လၢအကူၤစါယါဘျီတၢ်ဆါအဂီၢ် -

✓ ဖိသံတုာ်န့ၢ်ထံကမ့ၢ်တဖၣ်လၢန့ၢ်တလိၣ်ဘၣ်, ဖိသံတဖၣ်, ဒီး ဖိမ့ၢ်တဖၣ် လိၣ်ဘၣ် WIC Medical Documentation Form လီၤ.



13.1 OZ
ကမ့ၢ်



13.6 OZ
ကမ့ၢ်



12.1 OZ
ကမ့ၢ်



12.6 OZ
ကမ့ၢ်



PEDIASURE



PEDIASURE
ဘၣ်ဒီး
လုၢ်အယဲၤ

တၢ်န့ၢ်ထံကမ့ၢ်လၢတၢ်ဒါန့ၢ်ဘၣ်

✓ ဖိသံတုာ်န့ၢ်ထံကမ့ၢ်တဖၣ်လၢန့ၢ်တလိၣ်ဘၣ်, ဖိသံတဖၣ်, ဒီး ဖိမ့ၢ်တဖၣ် လိၣ်ဘၣ် WIC Medical Documentation Form လီၤ.



12.9 OZ
ကမ့ၢ်

တၢ်ကရၢကရီၤအံၤမ့ၢ်ပုၤဟ့ၣ်လီၤတၢ်ခွဲးတၢ်ယာ်လၢအထံသိးတုၤသိးန့ၢ်လီၤ. | ဝၢ်ဂ့ၢ်တၢ် WIC အံၤတက့ၢ်တလီၤတၢ်ဘၣ်. | WIC အံၤဆိၣ်ထွဲၣ် တၢ်ဒုးအိၣ်ဖိဆဲးဒီးန့ၢ်ထံန့ၢ်လီၤ.



DOH 960-326 March 2024 Karen လၢကယုထီၣ်လိာ်ကွဲးနီၢ်ကွဲးဒါတၢ်လၢအကူၤပနီၣ်ဒိအဂါအဂီၢ်, ကိး 1-800-841-1410 တက့ၢ်. ပုၤဖူးကါတၢ်မၤ စါလၢအနီၣ်တအါ မ့တမ့ၢ် န့ၢ်ဟ့ၣ်တၢ်ကီတဖၣ်အဂီၢ်, ဝံသးစူၤကိး 711 (Washington Relay) မ့တမ့ၢ် ချါအံၤမ့(လ)ဆူ WIC@doh.wa.gov တက့ၢ်.